

နားပန်းတိုင် န၊ <n-ban: dain> 支撑自行车轮轴的两根木棍
နားပန်းပေါက် န၊ <n-ban: baut> ①吊桶两边安提环的眼
儿 ②车轴上安车辖的眼儿

နားပုပ်နာ န၊ <n-bout na> = နားပြည်ယိုနာ
နားပျဉ်း န၊ <na: byin: / n-byin:> 【解】耳垂
နားပြည်ယိုနာ န၊ <na: pyi yo na> 【医】脓耳
နားပွင့် န၊ <n-bwin'> ①一种花朵状耳环 ②多边形螺母，
铆钉帽

နားဖာ န၊ <n-pha> 耳屎，耳垢
နားဖာကလော် န၊ <n-pha g-law> 耳挖子，耳挖勺儿
နားဖာကော် န၊ <n-pha gaw> = နားဖာကလော်
နားဖာချူ န၊ <n-pha gyu> = နားဖာကလော်
နားဖာချေး န၊ <n-pha gyei:/n-pha gyi:> = နားဖာ
နားဖာချိတ် န၊ <n-pha gyeit> = နားဖာကလော်
နားဖက် န၊ <na: bet> ①耳垂 ②(戴耳环用的)耳朵眼儿
③(戴在耳垂上的)耳环

နားဖောက် က၊ <na: phaut> ①扎耳朵眼儿 ②订婚，
မေရှင်ကိုအေးမြင့်ဆိုသူနှင့်နေရာချထားရန် ~ ၏။ (父母)安排
梅欣同郭埃敏订婚。

နားမရံကွင်း န၊ <n-m-yan gwin:> 拴船桅索的铁环
နားမရံဆိုင် န၊ <n-m-yan sain:> 桅杆绳索，支桅索
နားမျှလေသံ က၊ <na: hmya' lei dhan> 声音微弱，ဒီစကား
မျိုးကို ~ မကြားလိုပါ။ 一点也不想到听到这种话。

နားယောင် က၊ <na: yaun> 轻信，信以为真： လူမိုက်တွေ
ပြောတိုင်းနားယောင်ကြပါနှင့်။ 不要轻信坏人的话。

နားယောင်ပက်ကား က၊ <n-yaun pet ka:> 迷迷糊糊，糊里
糊涂： အဖွားကြီးကလဲ ~ နဲ့ဝင်မပြောစမ်းပါနဲ့။ 老太太，别糊
里糊涂地插嘴。

နားယဉ် က၊ <na: yin> 听惯，听顺耳： အဆဲတောဒီလိုပဲ၊ နောက်
တော့ ~ ပြီးရိုးသွားမှာပါ။ 开头总是这样，以后听惯了就
好了。 / ဒီဂီတသံကိုအစစနားကလော့တယ်၊ ကြာတော့ ~ သွား
တယ်။ 这音乐刚一听时觉得刺耳，听久了也就顺耳了。

နားယမ်း န၊ <n-yan:> 火枪药池里的火药
နားယက် က၊ <na: shet> (古)听不明白

နားရံ န၊ <n-yan> 缅甸少女扎耳朵眼儿仪式上的女伴
နားရင်း န၊ <n-yin:> 耳根

နားရင်းတုတ် န၊ <na: yin: dout/n-yin: dout> 打象耳根的
赶象工具

နားရင်းပိုးရင်းအုပ် က၊ <n-yin: p-yin: out> = နားရင်းအုပ်
နားရင်းအုပ် က၊ <n-yin: out> 打耳光： ~ ထည့်လိုက်၏။ 打
了个耳光。

နားရိုင်း က၊ <na: yain:> 耳生：ခေတ်လူငယ်တွေပြောဆိုနေကြသော
စကားကိုအဖိုးကြီးတွေ ~ နေပါသည်။ 现在青年人说的话老
头子听起来很耳生。

နားရည်ဝ က၊ <na: yi wa' / na: yei wa'> 听熟了，听惯了：
တောင်ကြီးမြို့မှာအနေကြာလို့ရှမ်းစကားကို ~ နေပြီ။ 因久住东
枝市，对掸族话也就听熟了。

နားရွက် I န၊ <n-ywet> ①【解】耳朵 ②耳状物 II က၊
<na: ywet> (古)听，倾听

နားရွက်ကုပ် I န၊ <n-ywet kout> 卷着的耳朵 II က၊
<n-ywet kout> (喻)害怕： ခွေးကလေးသည်ခွေးကြီးများကိုတွေ
ရသောအခါ ~ သွားသည်။ 小狗见到大狗吓得卷起耳朵。
နားရွက်ခတ် က၊ <n-ywet khat> (动物)扇动耳朵： နားရွက်
မခတ်ပဲနားထောင်သည်။ (谚)洗耳恭听。

နားရွက်ပါ န၊ <n-ywet pa> 【植】黑木耳 (Auricled, or Au-
riculate)

နားရှက် က၊ <na: shet> 听了难为情
နားရှင် က၊ <na: shin> 耳灵： မျက်စိကျယ်၍ ~ သည်။ 耳聰
目明。

နားရှင်း က၊ <na: shin:> 听明白，理解了： အခုထက်ပိုပြီး ~
စရာရှိပါတယ်။ 可能会比现在更清楚。 / သူပြောတာနားမရှင်း
ဘူး။ 他讲的不清楚，听不懂。

နားရှုပ် က၊ <na: shout> 听得糊涂： အကြောင်းတွေများလွန်းလို့
~ ကုန်ပြီ။ 内容太多了，都听糊涂了。

နားလေထွက် က၊ <na: lei htwet> 【医】耳鸣
နားလေး က၊ <na: lei:> ①耳沉，耳背 ② = နားရှုပ်

နားလည် က၊ <na: le> ①明白，懂得，理解，领会： ဆရာ
ပြောတာကိုချက်ချင်း ~ ကြတယ်။ 立刻就明白了老师所说的
话。 / ဂီတကို ~ သည်။ 懂得音乐。 ②熟知，熟练，通晓：
စက်မှုပညာကို ~ သည်။ 通晓工业技术。

နားလည်မှု န၊ <na: le hmu'> 谅解： သူတို့အချင်းချင်း ~ ရှိကြ
၏။ 他们互相谅解。

နားလန့် က၊ <na: lan'> 怕听： ဒီလိုစကားကို ~ နေ၏။ 怕听
这种话。

နားလည် က၊ <na: hle'> 欺骗
နားသွည်ပါးလည် က၊ <n-hle' p-lhe'> 欺骗： သူ့ဆီကငွေဝဝကို
~ လုပ်ပြီးယူသွားတယ်။ 从他那里骗走了100元钱。

နားလျှံ က၊ <na: shan> 听到很多遍，传遍： ဒီသတင်းကိုအရပ်
ထဲကလူတွေ ~ တော့မှယူကြားရတော့တယ်။ 这消息在四邻中
都传遍之后他才听到。

နားဝ I က၊ <na: wa'> = နားရည်ဝ II န၊ <n-wa'> 耳孔
နားဝေ က၊ <na: wei'> 听不清

နားဝေ က၊ <na: wei> 听糊涂了： ခင်ဗျားပြောတာသူမရှင်းသေး
ဘူး၊ ~ နေတယ်။ 他还不清楚你说的意思，正糊涂着呢。

နားဝေတိမ်တောင် က၊ <n-wei tein daun> 糊里糊涂，迷迷
糊糊： ကောင်းစွာနားမလည် ~ ဖြစ်သွားသည်။ 没完全听懂，
糊里糊涂。

နားဝေးစင် က၊ <n-wei n-zin> (古)不悦，痛心